

# Job

## Chapter 18

Burmese Interlinear

Reference: Burmese Judson Bible (1835)

: ကမ္ဘာ၌	၂၀၂၅	၇၇၇	၂၅၅	1
-နှင့်ပခြေ၏	-ထိုရူအီလူ	ဘိလဒတ်	-နှင့်ပခြေ၏	
<a href="#">H0559</a>	<a href="#">H7747</a>	<a href="#">H1085</a>		

တဖန်ရူအာအမျိုးသား ဗိလဒဒ်မကြံဆိုသည် ကား၊

၇၇၈	၂၀၂၅	၂၀၂၅	၂၀၂၅	၂၀၂၅	၇၇၈	၇၇၈	2
-နှင့်နောက်	သင်တို့နားလည်	-စကားလုံးများအား	အဆုံးများ	သင်တို့ချထား	ဘယ်တိုင်အထိ	-အထိ	
	<a href="#">H0995</a>	<a href="#">H4405</a>	<a href="#">H7078</a>		<a href="#">H0575</a>	<a href="#">H5704</a>	
						: ကမ္ဘာ၌	
						ငါတို့ပခြေမည်	
						<a href="#">H1696</a>	

ဤစကားသည် အဘယ်အခါမှ ပြင်လိမ့်မည် နည်း။ သတိပပြု၍ သို့မှသာငါတို့သည် စကားပခြေကမြည်။

: ဝိညာဉ်	၂၀၂၅	၇၇၈	၇၇၈	၇၇၈	၇၇၈	3
-သင်တို့မျက်စိများ၌	ငါတို့ညစ်ညူးရှိ	-တိရစ္ဆာန်ကဲ့သို့	ငါတို့ယူဆောင်ခံ	အဘယ်ကခြင်း		
	<a href="#">H2933</a>	<a href="#">H0929</a>	<a href="#">H2803</a>	<a href="#">H4069</a>		

သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကခြင်း မှတ်သနည်း။ အဘယ်ကခြင်း မထိမဲ့မငြိပ်ပြန်နည်း။

၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	4
ကျောက်	-နှင့်ရွှေ-	မမြ	စွန့်လွှတ်	-သင့်အတွက်ကခြင်း	-သူ့အမျက်၌	သူ့အသက်ဝိညာဉ်	ဆက်ဖျက်	
<a href="#">H6697</a>	<a href="#">H6275</a>	<a href="#">H0776</a>		<a href="#">H4616</a>	<a href="#">H0639</a>	<a href="#">H5315</a>	<a href="#">H2963</a>	
							: ကမ္ဘာ၌	
							-သူ့နရောမှ	
							<a href="#">H4725</a>	

အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖတ်သောသူ၊ သင့်အတွက် မမြကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနရောမှ ရွှေရမည်လော။

: ဝိညာဉ်	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	5
သူ့မီး	မီးတောက်	လင်း	-နှင့်မ-	နိမ့်	မတရားသူများ	အလင်း	-လည်း	
<a href="#">H0784</a>	<a href="#">H7632</a>	<a href="#">H5050</a>	<a href="#">H3808</a>	<a href="#">H1846</a>	<a href="#">H7563</a>	<a href="#">H0216</a>	<a href="#">H1571</a>	

အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။

: ဝိညာဉ်	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	6
နိမ့်	-သူ့အပေါ်	-နှင့်သူ့မီးခွက်	-သူ့တံ၌	မှောင်	အလင်း		
<a href="#">H1846</a>			<a href="#">H0168</a>	<a href="#">H2821</a>	<a href="#">H0216</a>		

သူ၏နရောအလင်းလည်း မှောင်မှိုက်ဖျက်လိမ့် မည်။ သူ၏ဆီမီးလည်း သလိမ့်မည်။

: ကမ္ဘာ၌	၇၇၈	၇၇၈	၇၇၈	၇၇၈	7
သူ့အကဲ	-နှင့်သူ့ကိုချ၏	သူ့အင်အား	ခခြေလှမ်းများ	ကျဉ်းစွာ	
<a href="#">H6098</a>	<a href="#">H7993</a>	<a href="#">H0202</a>	<a href="#">H6806</a>	<a href="#">H3334</a>	

ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကဲဖြတ်စဉ်အားဖြင့် ရှုံးရလိမ့်မည်။

: [ገገገገ](#) [ገገገገ](#) [-ገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገ](#) 8  
H1980 H7639 -H7272 -H7568 H7971  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျရာကွင်းပေါ်မှာ နင်းတတ်၏။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 9  
H6782 -H2388 ገገገገ ገገገገ -H6119 H0270  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

ဝိုင်းပတ်၍ ခြေကို မိသဖြင့် ကျရာကွင်းနှင့် မကျွတ်နိုင်ဘဲ နရ၏။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 10  
H4434 ገገገገ ገገገገ ገገገገ -H0776 H2934  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

မမြေ့လှမ်းကြိုကို သူ့အဘို့ ဝှက်ထားလျက်၊ သူ့သွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 11  
H7272 -H1091 ገገገገ ገገገገ H1204 H5439  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

ကကြက်မက်ဘွယ်သော အခြားအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကပြီမည်။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 12  
H6763 ገገገገ -H0343 ገገገገ H0202 H7457 H1961  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လေ့လျက်ရှိ၏။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 13  
H4194 H1060 H0905 H0398 H5785 H0905 H0398  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 14  
H4428 H6805 H4009 H0168 H5423  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

သူ့ခိုလှုံရာအကကြောင်းကို သူ၏နရောမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။

: [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) [ገገገገ](#) 15  
H1614 H2219 H1097 H0168 H7931  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ  
ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ ገገገገ

သူ၏နရော၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနရော အမိုးပေါ်မှာ ကန်ဖြူလျက်ရှိလိမ့်မည်။

:ၵၷၤၤ ၵၷၤ ၵၷၤၵၷၤ ၵၷၤ ၵၷၤၵၷၤ ၵၷၤၵၷၤ ၵၷၤၵၷၤ 16  
 သူရိတဿသိမ်း ညှိးနွမ်း -နွင်အထက်မှ [H4605](#) ခန်းခကြက် [H3001](#) သူအမဖြများ [H8328](#) -အောက်မှ [H8478](#)

သူ၏အမဖြတို့သည် သွေခကြက်လျက်၊ အခက်အလက်တို့လည်း သလျက်ရှိကပြိမ့်မည်။

:ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ 17  
 ပပြေ [H2351](#) မျက်နှာ- [H6440](#) -အပေါ် -သူအတွက် -နွင်မ- [H8034](#) [H3808](#) မဖြ [H0776](#) -မှ -မှ [H0006](#) ပျဏကဿ သူအမှတ်- [H2143](#)

မပြေ၏မှာသူကို အောက်မေ့စရာအမှတ် ပျဏကပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။

:ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ 18  
 သူတို့ကိုနှင်ထုတ် [H5074](#) -နွင်လခကမှ [H8398](#) မှောင်မိုက် [H2822](#) -သို့ [H0413](#) -အလင်းမှ [H0216](#) သူတို့ကိုမောင်းသွား [H1920](#)

သူကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူပပြိမှ နှင်ထုတ်ရ၏။

:ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ 19  
 -သူနရောများ၌ [H4033](#) ကျန်ရှိသူ [H8300](#) -နွင်မရှိ [H0369](#) -သူလူမျိုး၌ မျိုးဆက် [H5220](#) -နွင်မ- [H3808](#) -သူအတွက် သားစဉ် [H5209](#) မ- [H3808](#)

သူ့အမျိုးတွင် သူ့သားမမြီးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။

:ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ 20  
 ထိတဿလန် [H0270](#) ၵၷၤ ၵၷၤ -နွင်အရှေ့ပိုင်းသူများ [H6931](#) နောက်ပိုင်းသူများ [H0314](#) အံ့အားသည်ကပြ သူနွေ [H8074](#) [H3117](#) -အပေါ်

သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြသော သူတို့သည် သူ၏အမှု ကြောင့် မိန်းမတေဝေကေပြိမ့်မည်။

ၵ ၵ ၵ ၵ ၵ ၵ ၵ ၵ ၵ ၵ 21  
 :ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ ၵၷၤ  
 ဘုရားသခင် [H0410](#) သိ- [H3045](#) မ- [H3808](#) နရော [H4725](#) -နွင်ဤ [H2088](#) မတရားသူ [H5767](#) နရောများ [H4908](#) ဤအရာတို့ [H0428](#) သို့သော်- [H0389](#)

အကယ်စင်စစ်ဆိုးသော သူ၏နရောသည် ထိုသို့သော လကုခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နရောသို့ ရောက်လိမ့်မည်ဟု မပြိဆိ၏။